

ဓမ္မခန္ဓာ (၄၅) ပဆစ်ဒူးထောက်ခြင်း (အာလ် ဂျာဆီးယာဟ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၅)၊ သုတ်ဒေသနာ (၃၇)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၀၀}

၁။ ☆၄၀:၁	<p style="text-align: right;">﴿ حم ﴾</p> <p>ဟာ မင်။*</p>
၂။	<p style="text-align: right;">﴿ تَنْزِيلُ الْكِتَابِ مِنَ اللَّهِ الْعَزِيزِ الْحَكِيمِ ﴾</p> <p>ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။</p>
၃။	<p style="text-align: right;">﴿ إِنَّ فِي السَّمَاوَاتِ وَالْأَرْضِ لَآيَاتٍ لِّلْمُؤْمِنِينَ ﴾</p> <p>မိုးများနှင့် မြေအတွင်း၌ ယုံကြည်သူများအတွက် သက်သေလက္ခဏာများ ရှိနေ၏။</p>
၄။	<p style="text-align: right;">﴿ وَفِي خَلْقِكُمْ وَمَا يَبُتُّ مِن دَابَّةٍ آيَاتٍ لِّقَوْمٍ يُوقِنُونَ ﴾</p> <p>သင်တို့အား ဖြစ်တည်စေခြင်းနှင့် သတ္တဝါအပေါင်းအား ပျံ့ပွားစေခြင်းများ၌ ဒိဌယုံသော လူမျိုးအတွက် သက်သေလက္ခဏာများ ရှိ၏။</p>
၅။	<p style="text-align: right;">﴿ وَاٰخْتَلَفَ اللَّيْلُ وَالنَّهَارُ وَمَا اَنْزَلَ اللهُ مِنَ السَّمَاءِ مِنْ رِزْقٍ فَاٰحْيَا بِهِ الْاَرْضَ بَعْدَ مَوْتِهَا وَتَصْرِيفِ الرِّيَّاحِ آيَاتٍ لِّقَوْمٍ يَعْقِلُونَ ﴾</p> <p>ညနှင့်နေ့ကို အလှည့်ကျဖြစ်စေခြင်း၊ ပရမတ်ဘုရားရှင်က ကောင်းကင်ယံမှ ရိက္ခာ ချမှတ်ပေး၍ မြေအား သေပြီးနောက် ပြန်ရှင်စေခြင်း၊ လေများကို ဘက်ပြန်စေခြင်းများ၌ အတွေးအခေါ်ရှိသော လူမျိုးအတွက် နိမိတ်လက္ခဏာများ ရှိ၏။</p>
၆။	<p style="text-align: right;">﴿ تِلْكَ آيَاتُ اللَّهِ تَنْزُلُهَا عَلَيْكَ بِالْحَقِّ فَبِأَيِّ حَدِيثٍ بَعْدَ اللَّهِ وَآيَاتِهِ يُؤْمِنُونَ ﴾</p> <p>ဤသည် သင့်အား မှန်ကန်စွာ ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတော်များ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ နောက် မည်သည့် ဆင့်ပြန်ချက်ကို ယုံကြည်ဦးမည်နည်း။</p>
၇။	<p style="text-align: right;">﴿ وَيَلِّ لِكُلِّ اَفَّاكٍ اٰثِمٍ ﴾</p> <p>အပြစ်ရှိသူ လုပ်ဖတ်ဆင်သူတိုင်း ပျက်စီးရမည်သာတည်း။</p>
၈။	<p style="text-align: right;">﴿ يَسْمَعُ آيَاتِ اللَّهِ تُنْزِلُهَا عَلَيْهِ ثُمَّ يُصِرُّ مُسْتَكْبِرًا كَاَن لَّمْ يَسْمَعْهَا فَبَشِّرْهُ بِعَذَابٍ اَلِيمٍ ﴾</p> <p>သူသည် သူ့အား ကြားနာရန် ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား ၎င်းကို မကြားခဲ့ဟန် မောက်မာမန်တက် ဇွတ်တိုးလျှက်ပင် ရှိ၏။ သူ့အား စူးနစ်သော ဝင့်ကြွေးအကြောင်း သတင်းကောင်းပါးလော့။</p>
၉။	<p style="text-align: right;">﴿ وَاِذَا عَلِمَ مِنْ آيَاتِنَا شَيْئًا اتَّخَذَهَا هُزُوًا وَاُوَلِّكَ لَهُمْ عَذَابٌ مُّهِينٌ ﴾</p> <p>ဝါ၏ သုတ်ဒေသနာ တစ်စုံတစ်ရာအား သိရသောအခါ၊ လှောင်ပြောင်စရာဟု ယူမှတ်သောသူ ထိုသူတို့ အတွက် နိမ့်ကျသော ဝင့်ကြွေးသည် ရှိ၏။</p>

၁၀။	<p>مِنْ وَرَائِهِمْ جَهَنَّمُ وَلَا يُغْنِي عَنْهُمْ مَا كَسَبُوا شَيْئًا وَلَا مَا اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ وَلَهُمْ عَذَابٌ عَظِيمٌ ﴿١٠﴾</p> <p>၀၀၀သည် သူတို့အဘို့ ကွယ်လျက်ရှိ၏။ သူတို့ ကျင့်ဆောင်ခဲ့သော အရာများ၊ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့ အယူထားခဲ့သော မဟာမိတ်များသည် သူတို့အတွက် ပြည့်စုံမည် မဟုတ်ချေ။ သူတို့အတွက် မဟာဝင်ကြွေးကြီးသာ ရှိနေ၏။</p>
၁၁။	<p>هَذَا هُدًى وَالَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ لَهُمْ عَذَابٌ مِّن رَّجْزِ أَلِيمٍ ﴿١١﴾</p> <p>ဤသည် လမ်းညွှန်တော်ဖြစ်၏။ ကံကြမ္မာရှင်၏ သုတ်ဒေသနာတို့အား ဖုံးကွယ်သောသူ ထိုသူတို့အတွက် စူးနစ်သော ဝင်ကြွေး ဆိုးကျိုးသည် ရှိ၏။</p>
၁၂။	<p>اللَّهُ الَّذِي سَخَّرَ لَكُمْ الْبَحْرَ لَتَجْرِي أَلْفُكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِنْ فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٢﴾</p> <p>ပရမတ်ဘုရားရှင်သည် အရှင်၏ ညွှန်ကြားချက်ဖြင့် ပင်လယ်ပြင်၌ စီးပျောစေသော သင်္ဘောများကို သင်တို့အတွက် အသုံးခံ ဖြစ်စေသည့် အရှင်ဖြစ်၏။ သင်တို့သည် အရှင်၏ သိက္ခာပေးခြင်းအား ရှာဖွေအံ့ဩ၊ ကျေးဇူးသိအံ့ဩ ဖြစ်၏။</p>
၁၃။	<p>وَسَخَّرَ لَكُمْ مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِّنْهُ إِنَّ فِي ذَلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ ﴿١٣﴾</p> <p>အရှင်သည် မိုးများအတွင်း မြေကမ္ဘာအတွင်း ရှိသမျှအားလုံးကို သင်တို့အတွက် အသုံးခံ ဖြစ်စေ၏။ ၎င်းတို့သည် အရှင်ထံမှ ဖြစ်၏။ ဧကန်ပင်- စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာများ ရှိနေ၏။</p>
၁၄။	<p>قُلْ لِلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ ﴿١٤﴾</p> <p>ပရမတ်ဘုရားရှင်၏ နေ့ကာလများအား* မမျှော်လင့်ထားသော သူတို့အား၊ လွတ်ငြိမ်းခွင့်ပေးရန် ယုံကြည်သော သူတို့ကို ဟောလော့၊ အရှင်သည် လူမျိုးတစ်မျိုးအား သူတို့၏ ကျင့်ဆောင်လေ့ရှိခဲ့ရာအား အစားပေးတော်မူလတ္တံ့။</p>
၁၅။	<p>مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ وَمَنْ أَسَاءَ فَعَلَيْهَا ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ ﴿١٥﴾</p> <p>ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူသည် သူ၏ စရိုက်အတွက် ဖြစ်၍၊ အကုသိုလ်ကောင်သည်လည်း သူ့အတွက်ပင် ဖြစ်၏။ ထို့နောက် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့်ပြန်ခဲ့ရမည်တည်း။</p>
၁၆။	<p>وَلَقَدْ آتَيْنَا بَنِي إِسْرَائِيلَ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَىٰ الْعَالَمِينَ ﴿١٦﴾</p> <p>ငါသည် ဂျူးလူမျိုးတို့အား ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင်ဘွဲ့များဖြင့် မုချ ချီးမြှင့်ခဲ့၏။ သူတို့အား သန့်စင်များရာမှ ရိက္ခာထောက်ခံခဲ့၏။ လောကဓပ်သိမ်းထက် သူတို့ကို သိက္ခာပေးခဲ့၏။</p>
၁၇။	<p>وَأَتَيْنَاهُمْ بَيِّنَاتٍ مِّنَ الْأَمْرِ فَمَا اخْتَلَفُوا إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَعْيًا بَيْنَهُمْ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ ﴿١٧﴾</p> <p>ငါသည် သူတို့အား ညွှန်ကြားချက်တော်မှ ရှင်းလင်းချက်ကို ပေးအပ်ခဲ့ပြီ။ သူတို့ထံသို့ အသိပညာ ရောက်လာပြီးမှသာ သူတို့ချင်းကြား အပြစ်ရှာမှုများကြောင့် သူတို့၏ကြား ကွဲပြားကြကုန်၏။ ဧကန်ပင် ရပ်တည်ရသော နေ့၌ ကံကြမ္မာရှင်က သူတို့၏အကြား၌ ငြင်းခုံကွဲလွဲလေ့ရှိခဲ့သည်တို့ကို ဆုံးဖြတ်တော်မူလတ္တံ့။</p>

၁၈။	<p style="text-align: center;">ثُمَّ جَعَلْنَاكَ عَلَىٰ شَرِيعَةٍ مِّنَ الْأَمْرِ فَاتَّبِعْهَا وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ لَا يَعْلَمُونَ ﴿١٨﴾</p> <p>ငါသည် သင့်အား ညွှန်ကြားချက် ဥပဒေအတွင်း၌ စီစဉ်ပေးထား၏။ သို့ဖြစ်၍ ၎င်းကို လိုက်နာလော့၊ အသိ မရှိသော သူများ၏ လိုဘများနောက်သို့ မလိုက်နာနှင့်။^{၉၆၃}</p>
၁၉။	<p style="text-align: center;">إِنَّهُمْ لَن يَغْنُؤُوا عَنْكَ مِنَ اللَّهِ شَيْئًا وَإِنَّ الظَّالِمِينَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ وَاللَّهُ وَلِيُّ الْمُتَّقِينَ ﴿١٩﴾</p> <p>ပရမတ်ဘုရားရှင်အား ကင်းလျှက် သူတို့သည် သင့်အား တစ်စုံတစ်ရာ မပြည့်စုံနိုင်ချေ။ အမိုက်ကောင်များမှာ သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များ ဖြစ်၍။ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူတို့အတွက် မဟာမိတ်ပင် ဖြစ်၏။</p>
၂၀။ ကုရ်အာန်	<p style="text-align: center;">هَذَا بَصَائِرُ لِلنَّاسِ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُوقِنُونَ ﴿٢٠﴾</p> <p>ဤသည် လူသားတို့အဘို့ အမြင်အာရုံရစေခြင်း ဖြစ်၏။ ဒိဌယုံသော လူမျိုးအတွက် လမ်းညွှန်တော်၊ ကရုဏာတော် ဖြစ်၏။</p>
၂၁။	<p style="text-align: center;">أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَن نَّجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَّحْيَاهُمْ وَمَمَاتُهُمْ سَاءَ مَا يَحْكُمُونَ ﴿٢١﴾</p> <p>သို့မဟုတ် အကုသိုလ်မှု၌ လုပ်ထည့်လိုက်သောသူတို့က ငါအရှင်သည် သူတို့အား ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူတို့ကဲ့သို့ စီစဉ်ပေးမည်ဟု စဉ်းစားနေကြသလော့။ သူတို့၏ ရှင်ခြင်း သူတို့၏ သေခြင်းသည် အတူတူပင် ဖြစ်သလော့၊ သူတို့၏ စီရင်ထုံးသည်ပင် အကုသိုလ် ဖြစ်၏။</p>
၂၂။	<p style="text-align: center;">وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلَنِجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿٢٢﴾</p> <p>ဥဉ်စရိုက် ကိုယ်စီ ကျင့်ဆောင်မှုအတွက် အစားရရန် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို မှန်ကန်ညီညွတ်စွာ ဖြစ်တည်စေတော်မူ၏။ သူတို့အား အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။</p>
၂၃။ ရမန်	<p style="text-align: center;">أَفَرَأَيْتَ مَنِ اتَّخَذَ إِلَهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِن بَعْدِ اللَّهِ أَفَلَا تَذَكَّرُونَ ﴿٢٣﴾</p> <p>မိမိ၏ လိုဘအား ဘုရားအဖြစ် အယူထားသူကို သင် ရှုစားမိသလော့၊ ပရမတ်ဘုရားရှင်သည် သိနေသော်လည်း သူ့အား လွှဲဖယ်ထားလိုက်၏။ သူ၏ ကြားနာခြင်းနှင့် နှလုံးသားအား အဆုံးသတ်ထားပြီ၊ သူ့ အမြင်၌ လွှမ်းခြုံမှုကို စီစဉ်ထား၏။ ပရမတ်ဘုရားရှင်၏ နောက် သူ့အား မည်သူက လမ်းညွှန်ဦးမည်နည်း၊ သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော့။</p>
၂၄။	<p style="text-align: center;">وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ وَمَا لَهُم بِذَلِكَ مِنْ عِلْمٍ إِنْ هُمْ إِلَّا يَظُنُّونَ ﴿٢٤﴾</p> <p>သူတို့က “ဤလောကီ သက်တမ်းမှအပ အခြား မရှိချေ။ ကျွန်ုပ်တို့သည် အနိစ္စ၊ နိစ္စ ဖြစ်ရမည်ပင်၊ ခေတ်ကာလသည် သာ ကျွန်ုပ်တို့အား တိုက်စားလေ၏။”ဟု ဆိုကြ၏။ ဤအကြောင်းအရာ၌ သူတို့တွင် အသိပညာ မရှိချေ။ စဉ်းစားမှုသာ</p>

(၉၆၃) အစ္စလာမ် သာသနာ၏ သွန်သင်ချက်တွင် လူသားမှန်က မည်သူမှ အဓိပတိ ဘုရား မဟုတ်ချေ။ မည်သူသည်မှ ဥပဒေ၏ အထက်မှ နေခွင့် မရှိချေ။ ကိုယ်တော်မူဟုမ္မဒ်သည်ပင် ဥပဒေ၏ ဘောင်အတွင်းမှသာ နေခွင့်ရကြောင်း ဤသုတ်တော်က ပြောဆိုထားပေသည်။ ဤနေရာတွင် ပြောဆို သော ဥပဒေ ဆိုသည့် စကားလုံးအား “ရှုရိအာတ်ဟ်” ဟု သုံးထားသောကြောင့်၊ ကုရ်အာန်ပါ ဥပဒေများ၊ ကျမ်းတော်နှင့် လုံးဝကိုက်ညီသော ဥပဒေများသည်သာ ရှုရိအာတ်ဟ် ဖြစ်သည်ဟု လက်ခံ ယုံကြည်သင့်ပေသည်။ ရှေးဆရာတော်ကြီးများ အနေဖြင့် ခေတ်ကာလအလိုက်၊ ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အလိုက်၊ ၎င်းတို့၏ ခေတ်နှင့် ညီသော စကားလုံးများအလိုက် ကျမ်းတော်ပါ သွန်သင်ချက်နှင့် ကိုက်ညီသည်ဟု ခံယူလျက် ဥပဒေ ချမှတ်ခဲ့သည့် ဒေသက ဆိုင်ရာ ဥပဒေများကို ရှုရိအာတ်ဟ် ဖြစ်သည်- ထိုဥပဒေများသည် ခေတ်တိုင်း လူမျိုးတိုင်းအတွက် ပြည့်စုံလုံလောက်သည် ဟု လေ့နစ်ထက် မယူဆအပ်ပေ။ ထိုဥပဒေများကို ပယ်သင့်က ပယ်ရမည် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်သည်သာ စံ အဖြစ် ရှိနေမည် ဖြစ်သည်။

	ရှိလေ၏။
၂၅။	<p>وَإِذَا تُلِيٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ مَّا كَانَ حُجَّتَهُمْ إِلَّا أَنْ قَالُوا ائْتُوا بِآبَائِنَا إِنْ كُنْتُمْ صَادِقِينَ ﴿٢٥﴾</p> <p>ငါ၏ ရှင်းလင်းသော သုတ်ဒေသနာတို့ကို သူတို့အား ဖတ်ပြသောအခါ၊ သူတို့သည် စောကြောခြင်း မရှိဘဲလျက် ပြောကြသည်မှာ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့လော့”ဟု ဖြစ်၏။</p>
၂၆။	<p>قُلِ اللَّهُ يُحْيِيكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يَجْمَعُكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ وَلَكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٢٦﴾</p> <p>ဟောလော့ “ပရမတ်ဘုရားရှင်သည် သင်တို့အား အသက်ကိုပေး၏။ တဖန် သေဆုံးစေ၍ သံသယ ဖြစ်ဘွယ်မရှိသော ရပ်တည်ရမည့် နေ့ကာလဆီသို့ စုပေါင်းစေလတ္တံ့။ သို့သော် လူသား အများစုသည် သိကြသည် မဟုတ်ချေ။”</p>
၂၇။	<p>وَاللَّهُ مَلِكُ السَّمَاوَاتِ وَالْأَرْضِ وَيَوْمَ تَقُومُ السَّاعَةُ يُحْسِرُ الْمُنْظِرُونَ ﴿٢٧﴾</p> <p>မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ရပ်တည်ရမည့် နေ့ကာလ၊ ထို နေ့ကာလ၏ အချိန်နာရီတွင် မိစ္ဆာဒိဋ္ဌိတို့သည် ဆုံးရှုံးပျက်စီးရလတ္တံ့။</p>
၂၈။	<p>وَتَرَىٰ كُلَّ أُمَّةٍ جَائِيَةً كُلُّ أُمَّةٍ تُدْعَىٰ إِلَىٰ كِتَابِهَا الْيَوْمَ تُجْرَوْنَ مَا كُنْتُمْ تَعْمَلُونَ ﴿٢٨﴾</p> <p>အသိုင်းအဝိုင်း ကိုယ်စီအား ခူးထောက်လျက် သင် မြင်ရလတ္တံ့၊ ထိုအသိုင်းအဝိုင်းတိုင်း၏ သူတို့အတွက် မှတ်တမ်း ဆီသို့ ခေါ်ဝင်လျက် ဤနေ့၌ သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့သည်များကို အစားပေးခြင်းခံရလတ္တံ့။-</p>
၂၉။	<p>هَذَا كِتَابُنَا يَنْطِقُ عَلَيْكُمْ بِالْحَقِّ إِنَّا كُنَّا نَسْتَنسِخُ مَا كُنْتُمْ تَعْمَلُونَ ﴿٢٩﴾</p> <p>ဤသည် ငါအရှင်၏ မှတ်တမ်းဖြစ်၍ ယင်းသည် သင်တို့အား မှန်ကန်စွာ စကားပြောလိမ့်မည်၊ ငါအရှင်သည် သင်တို့ ကျင့်ကြံလေ့ရှိသမျှကို ကမည်းထိုးထားတော်မူ၏။</p>
၃၀။	<p>فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُدْخِلُهُمْ رَبُّهُمْ فِي رَحْمَتِهِ ذَلِكَ هُوَ الْفَوْزُ الْمُبِينُ ﴿٣٠﴾</p> <p>ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူများ အတွက်မူ ကံကြမ္မာရှင်သည် အရှင်၏ ကရုဏာတော်သို့ ဝင်ရောက်ခွင့်ပြု၏။ ဤသည် သူ့အတွက် ရှင်းလင်းထင်ရှားသော အောင်ပွဲပင် ဖြစ်၏။</p>
၃၁။	<p>وَأَمَّا الَّذِينَ كَفَرُوا أَفَلَمْ تَكُنْ آيَاتِي تُلَىٰ عَلَيْكُمْ فَاسْتَكْبَرْتُمْ وَكُنْتُمْ قَوْمًا مُّجْرِمِينَ ﴿٣١﴾</p> <p>ဖုံးကွယ်သော သူတို့အတွက်မူ ငါ၏ သုတ်ဒေသနာများကို သင်တို့အား ဖတ်ပြခဲ့သည် မဟုတ်လော့၊ သို့ပါလျက် သင်တို့ သည် မာနတက်နေကြ၍ သင်တို့သည် ရာဇဝတ်ကောင် လူမျိုး ဖြစ်ကုန်၏။</p>
၃၂။	<p>وَإِذَا قِيلَ إِنَّ وَعْدَ اللَّهِ حَقٌّ وَالسَّاعَةُ لَا رَيْبَ فِيهَا قُلْتُمْ مَا نَدْرِي مَا السَّاعَةُ إِنْ نَظُنُّ إِلَّا ظَنًّا وَمَا نَحْنُ بِمُستَيْقِنِينَ ﴿٣٢﴾</p> <p>ပရမတ်ဘုရားရှင်၏ ကတိတော်သည် မှန်ကန်၏။ ထိုအချိန်နာရီ၌ သံသယ မဖြစ်ကြကုန်နှင့် ဟု ပြောသောခါ၊ သင်တို့ က “ကျွန်ုပ်တို့သည် ထိုအချိန်နာရီကို မည်သည်ဟု မမှန်းနိုင်၊ စဉ်းစားချက်မျှသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ စဉ်းစားမိ၏။ ကျွန်ုပ်တို့တွင် တိကျသေချာမှု မရှိချေ”ဟု ပြောကြ၏။</p>
၃၃။	<p>وَبَدَأَ لَهُمْ سَيِّئَاتٍ مَّا عَمِلُوا وَحَاقَ بِهِمْ مَّا كَانُوا بِهِ يَسْتَهْزِئُونَ ﴿٣٣﴾</p> <p>သူတို့ကျင့်ကြံသော အကုသိုလ်မှုသည် သူတို့အတွက် ဖော်ပြခံရလိမ့်မည်။ သူတို့၏ လျှောင်ပြောင်လေ့ရှိသည်များက သူတို့အား ပိတ်ဖုံးစေလတ္တံ့။</p>
၃၄။	<p>وَقِيلَ الْيَوْمَ نَنسَأُكُمْ كَمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَذَا وَمَأْوَأَكُمْ النَّارُ وَمَا لَكُمْ مِّنْ نَّاصِرِينَ ﴿٣٤﴾</p> <p>သူတို့အား ပြောဆိုမည်မှာ “သင်တို့ ဆုံတွေ့ရမည့်နေ့ကာလကို သင်တို့ မေ့ပစ်ထားခဲ့ သကဲ့သို့ ဤနေ့၌ သင်တို့အား</p>

	<p>ငါ အရှင် မေ့ပစ်လိုက်ပြီ။ ဤသည် သင်တို့အတွက် ခိုလှုံရာ အပူမီး ဖြစ်၏။ သင်တို့အတွက် ကူညီမည့်သူ မရှိပြီ။</p>
<p>၃၅။</p>	<p>ذَلِكُمْ بِأَنَّكُمْ اتَّخَذْتُمْ آيَاتِ اللَّهِ هُزُؤًا وَعَرَّيْتُمْ الْحَيَاةَ الدُّنْيَا فَالْيَوْمَ لَا يُخْرَجُونَ مِنْهَا وَلَا هُمْ يُسْتَعْتَبُونَ ﴿٣٥﴾</p> <p>ယင်းမှာ သင်တို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို လှောင်ပြောင်စရာဟု အယူထားခဲ့သောကြောင့်၊ သင်တို့အား လောကီ သက်တမ်းက မြို့ဆွယ်ထားခြင်းကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူတို့သည် ဤနေ့မှ ထွက်လမ်း မရှိချေ။ အယူခံခွင့်ရှိသူများလည်း မဟုတ်ချေ။^{၉၆၄}</p>
<p>၃၆။</p>	<p>فَلِلَّهِ الْحَمْدُ رَبِّ السَّمَاوَاتِ وَرَبِّ الْأَرْضِ رَبِّ الْعَالَمِينَ ﴿٣٦﴾</p> <p>ရည်သန်စူးစိုက်မှု အပေါင်းသည် မိုးများ၏ ကံကြမ္မာရှင်၊ မြေကမ္ဘာ၏ ကံကြမ္မာရှင်၊ လောကဝပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ အတွက်သာ ဖြစ်၏။</p>
<p>၃၇။</p>	<p>وَلَهُ الْكِبْرِيَاءُ فِي السَّمَاوَاتِ وَالْأَرْضِ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٣٧﴾</p> <p>မိုးများနှင့် မြေမှ ကြီးကျယ်မြင့်မြတ်မှု အပေါင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>

(၉၆၄) သုတ်တော် ၂၈ မှ ၃၅ ထိပြောဆိုသော အသိုင်းအဝိုင်း ကိုယ်စီ ကြုံတွေ့ရမည့် အဖြစ်အပျက်သည် သေပြီးသည်၏ နောက်မှ ဖြစ်မည်ဟု မခံစား သင့်ပေ။ အသိုင်းအဝိုင်းတစ်ခု ဝါဒတစ်ခု တိုင်းပြည်တစ်ခုရှိ လူသားတို့၏ ကျင့်ဆောင်မှုသည် ထိုလူသားတို့၏ သမိုင်း မှတ်တမ်းပင် ဖြစ်ပေသည်။ မည်သည့် အသိုင်းအဝိုင်း မဆို မိမိတို့၏ လုပ်ရပ်၊ ချီတက်သော လမ်းစဉ်၏ အကျိုးရလဒ်ကို ဤကမ္ဘာလောကတွင်ပင် ခံစားရမည် ဖြစ်သည်။ သူတို့၏ နောင်မျိုးဆက်များလည်း ခံစားရမည် ဖြစ်သည်။ ထိုအကြောင်းကို “အသင် မြင်တွေ့ရလတ္တံ့” ဟု ပြောထားသော သုတ်တော် ၂၈ က ထောက်ပြထားပေသည်။ ထို့ကြောင့် ပရမတ်ဘုရားရှင် (အလ္လာဟ်)က အသိပေး ပြဌာန်းထားသော ဤကျမ်းမြတ်ကုရ်အာန်၏ နိယာမများသည် နောင်ဘဝ အတွက်သာ ဖြစ်သည်ဟု မယူဆသင့်ပေ။ ကျမ်းတော်ပါ နိယာမတိုင်းကို ဤလက်တွေ့ဘဝ၊ မျိုးဆက်များ၏ ဘဝ အတွက် ရည်သန် စဉ်းစား၍ လေ့လာသင့်ပေသည်။ စူးစမ်းသင့်ပေသည်။ မိမိ၏ကျန်ရစ်မည့် မျိုးဆက်သည် မိမိ၏ နောင်ဘဝ ဖြစ်သည်ဟူသော သီအိုရီအား မစဉ်းစား ဘဲလျှက် လောကုတ္တရာ၊ လောကုတ္တရာဟု သေပြီးသည်၏ နောက်ကိုချည်း စဉ်းစားနေခြင်းသည်လည်း အကုသိုလ် မကင်းပေ။